

**အာဆီယံ-အိန္ဒိယ လွတ်လပ်သော ကုန်သွယ်မှုဒေသ
ပင်ရင်းဒေသစည်းမျဉ်း**

ကုန်စည်ကုန်သွယ်ရေးသဘောတူညီချက်၏ဥပဒေ ၅ပါအာဆီယံ - အိန္ဒိယလွတ်လပ်သောကုန်သွယ်မှု ဒေသအတွက် အကောက်ခွန်သက်သာခွင့် ခံစားနိုင်ရေးအတွက် ကုန်ပစ္စည်းများ၏ ပင်ရင်းကိုဆုံးဖြတ်ရာတွင် အောက်ပါစည်းမျဉ်းများကိုအသုံးပြုရမည်။

ဥပဒေသ (၁) အဓိပ္ပါယ်ဖွင့်ဆိုချက်များ (Definition)

ဤဥပဒေသများ၏ရည်ရွယ်ချက်အတွက်

(က) “CIF” ဆိုသည်မှာတင်သွင်းသည့်ကုန်ပစ္စည်းတန်ဖိုးကိုဆိုလိုပြီး၊ ၎င်းတွင်တင်သွင်းသည့်အဝင် နေရာ (သို့) အဝင်ဆိပ်ကမ်းရောက်သည့်အထိ သင်္ဘောခနှင့်အာမခံကြေးများပါဝင်ပါသည်။

(ခ) “ပါဝင်ပစ္စည်း” ဆိုသည်မှာကုန်ကြမ်းပစ္စည်းများ၊ ပါဝင်ပစ္စည်းများ၊ အခြားကုန်ပစ္စည်းတွင်ပါဝင် တပ်ဆင်မည့်ကုန်ပစ္စည်းများ၊ အခြားပစ္စည်းထုတ်လုပ်မှုလုပ်ငန်းစဉ်တွင်အသုံးပြုရန်ရည်ရွယ်သောပစ္စည်းများဖြစ် ပါသည်။

(ဂ) “မူလထုတ်ကုန်များ” ဆိုသည်မှာ ဥပဒေသ(၂) ပြဌာန်းချက်အရ ပင်ရင်းအဖြစ်အရည်အသွေး ကိုက်ညီသောထုတ်ကုန်များဖြစ်ပါသည်။

(ဃ) “ထုတ်လုပ်မှု” ဆိုသည်မှာ စိုက်ပျိုးခြင်း၊ တူးဖော်ခြင်း၊ ကောက်ရိတ်သိမ်းခြင်း၊ မွေးမြူခြင်း၊ သားဖောက်ခြင်း၊ ဖယ်ရှားခြင်း၊ စုဆောင်းခြင်း၊ ဖမ်းဆီးခြင်း၊ ငါးဖမ်းခြင်း၊ ထောင်ချောက်ဆင်ခြင်း၊ အမဲလိုက်ခြင်း၊ ကုန်ထုတ်လုပ်ခြင်း၊ ကုန်ထွက်ရှိခြင်း၊ ကုန်ကြမ်းမှကုန်ချောဖြစ်အောင်ပြုလုပ်ခြင်း (သို့) ပစ္စည်းဖြစ်အောင်တပ်ဆင် ခြင်းစသည့်ကုန်ပစ္စည်းရရှိစေမည့်နည်းလမ်းများကိုဆိုလိုသည်။

(င) “သီးသန့်စည်းမျဉ်းကျင့်သုံးမည့်ကုန်စည်များ” ဆိုသည်မှာ ကုန်ပစ္စည်းအမျိုးအစားပြောင်းလဲ သွားခြင်း (သို့) အထူးပြုပစ္စည်းထုတ်လုပ်ခြင်း (သို့) ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များ (သို့) ရှေ့တွင်ဖော်ပြထား သည့်စံနှုန်းများပြည့်မီခြင်း (သို့) ပေါင်းစပ်ခြင်းဖြင့်ကုန်ပစ္စည်းဖြစ်စေသောစည်းမျဉ်းများကိုဆိုလိုသည်။

(စ) “စည်းဝါးညီစနစ်” ဆိုသည်မှာစည်းဝါးညီကုန်ပစ္စည်းအမျိုးအမည်ဖော်ပြခြင်းနှင့်သင်္ကေတ သတ်မှတ်ခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံတွင်ဖော်ပြထားသည့် စည်းဝါးညီကုန်ပစ္စည်းအမည် ဖော်ပြချက် နှင့် သင်္ကေတစနစ်တို့ကိုအခြေခံ၍ဖော်ပြထားသည့်ဝေါဟာရများဖြင့်ဖော်ပြထားသည့်စနစ်ဖြစ်သည်။

(ဆ) “ထုတ်ကုန်” ဆိုသည်မှာအပြည့်အဝရရှိသော/ထုတ်လုပ်သောကုန်စည်များ (သို့) နောက်ပိုင်း တွင်အခြားကုန်ထုတ်လုပ်မှုဆောင်ရွက်ခြင်းလုပ်ငန်းတွင်အသုံးပြုရန်ရည်ရွယ်၍ ထုတ်လုပ်ထားသောကုန်စည် များကိုဆိုလိုသည်။

(ဇ) “ကုန်စည်” ဆိုသည်မှာ ကုန်ပစ္စည်းများ (သို့) ထုတ်ကုန်ကိုဆိုလိုသည်။

(ည) “ပုံတူနှင့်အစားထိုးပါဝင်ပစ္စည်းများ” ဆိုသည်မှာအလားတူနည်းပညာနှင့်ရုပ်ပိုင်းဆိုင်ရာဝိသေသလက္ခဏာများပိုင်ဆိုင်သော အမျိုးအစားတစ်ခုတည်းဖြစ်သောပါဝင်ပစ္စည်းများနှင့်ပြီးစီးနေသောထုတ်ကုန်အတွင်းသူတို့ကိုတစ်ကြိမ်ပါဝင်ဖွဲ့စည်းထားပြီး မူလရည်ရွယ်ချက်အတွက်အခြားထုတ်ကုန်မဟုတ်သောယင်းထုတ်ကုန်၏ပါဝင်ပစ္စည်းများကိုဆိုလိုပါသည်။

ဥပဒေသ (၂) ပင်ရင်းဒေသမှတ်ကျောက် (Origin Criteria)

ဤဥပဒေသများအရ ဥပဒေသ (၈)တွင်ဖော်ပြပါအဓိပ္ပါယ်ဖွင့်ဆိုထားသောတိုက်ရိုက်ကုန်တင်ပို့ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံသို့ တင်သွင်းလာသောကုန်စည်များအတွက် အောက်ဖော်ပြပါပင်ရင်းဒေသလိုအပ်ချက်များမှတစ်ခုနှင့်ကိုက်ညီပါကအကောက်ခွန်သက်သာခွင့်အခွင့်အရေးများရရှိမည်ဖြစ်ပါသည် -

- (က) ဥပဒေသ(၃)တွင်ဖော်ပြပါအဓိပ္ပါယ်ဖွင့်ဆိုထားသောကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံအတွင်း ရာနှုန်းပြည့်ထုတ်လုပ်ရရှိသောကုန်စည်များ (သို့)
- (ခ) ဥပဒေသ (၄)(သို့) ဥပဒေသ (၅) (သို့) ဥပဒေသ (၆) တို့အရအကျိုးခံစားခွင့်ရှိပြီးကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံအတွင်းရာနှုန်းပြည့်ပြည်တွင်းထုတ်ကုန်မဟုတ်သောကုန်စည်များ

ဥပဒေသ (၃) ရာနှုန်းပြည့်ပြည်တွင်းထုတ်ကုန် (Wholly Obtained or Produced)

အထက်ဖော်ပြပါဥပဒေသ(၂) (က)အဓိပ္ပါယ်ဖွင့်ဆိုချက်အတွက်အောက်ဖော်ပြပါကုန်ပစ္စည်းများကိုအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ရာနှုန်းပြည့်ပြည်တွင်းထုတ်ကုန်အဖြစ်သတ်မှတ်ပါသည် -

- (က) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအတွင်းစိုက်ပျိုးသောရိတ်သိမ်းရရှိသောအပင်နှင့်အပင်ထွက်ပစ္စည်းများ၊
- (ခ) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအတွင်းမွေးမြူသော၊ ကြီးပြင်းသောတိရစ္ဆာန်အရွယ်များ၊
- (ဂ) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအတွင်း အထက်အပိုဒ်(ခ)ပါ တိရစ္ဆာန်အရွယ်များမှ ထုတ်ယူရရှိသော ပစ္စည်းများ၊
- (ဃ) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအတွင်းအမဲလိုက်ခြင်း၊ ထောင်ချောက်ဆင်ခြင်း၊ ငါးဖမ်းခြင်း၊ စုဆောင်းယူခြင်း နှင့် ဖမ်းယူခြင်းတို့မှရရှိသောပစ္စည်းများ၊
- (င) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏မြေဆီလွှာ၊ ရေ၊ ပင်လယ်ကြမ်းပြင် (သို့) ပင်လယ်အောက်ကြမ်းပြင်မှ ထုတ်ယူရရှိသောအထက်အပိုဒ်(က)မှ(ဃ)အတွင်းမပါဝင်သောဓါတ်သတ္တုတွင်းထွက်များနှင့် အခြားသဘာဝအတိုင်းတည်ရှိနေသောအရာဝတ္ထုများ
- (စ) ၁၉၈၅ ခုနှစ် ပင်လယ်ဥပဒေ၏ကုလသမဂ္ဂသဘောတူညီချက်အရရေ၊ပင်လယ်ကြမ်းပြင်နှင့် ပင်လယ်အောက်ကြမ်းပြင်ကိုစူးစမ်းရှာဖွေခွင့်ရှိသောအဖွဲ့ဝင်နိုင်ငံ၏ရေ၊ပင်လယ်ကြမ်းပြင် (သို့) ထိုအဖွဲ့ဝင်နိုင်ငံ၏ရေပိုင်နက်ပြင်ပရှိပင်လယ်အောက်ကြမ်းပြင်မှထုတ်ယူရရှိသော ပစ္စည်းများ၊
- (ဆ) အဖွဲ့ဝင်နိုင်ငံနှင့်မှတ်ပုံတင်ထားပြီးနိုင်ငံအလံလွှင့်ထူရန်အခွင့်အရေးရှိသောသင်္ဘောများမှ နိုင်ငံ တကာရေပိုင်နက်အတွင်းဖမ်းယူရရှိသောပစ္စည်းများနှင့်အခြားရေထွက်ပစ္စည်းများ၊
- (ဇ) အထက်အပိုဒ်(ဆ)တွင်ပါဝင်သောပစ္စည်းများမှအပ ထိုအဖွဲ့ဝင်နိုင်ငံမှ၎င်းနှင့်မှတ်ပုံတင်ထားပြီး နိုင်ငံ အလံလွှင့်ထူရန် အခွင့်အရေးရှိသောစက်ရုံသင်္ဘောများမှထုတ်လုပ်သော(သို့)ပြုလုပ်သော ပစ္စည်း များ၊
- (ဈ) မူလအခြေအနေအတိုင်းမရှိနိုင်သော၊ ပြန်လည်ပြင်ဆင်ရန်၊ ပြန်လည်ထားသိုရန် မဖြစ်နိုင်သည့် စုစည်းထားသောပစ္စည်းများနှင့်ဖြန့်ဖြူးရန်ပြန်လည်ရယူရန်သာသင့်တော်သည့်ကုန်ကြမ်းအစိတ် အပိုင်းများ (သို့) အလေအလွင့်များကိုပြန်လည်အသုံးပြုရန်ပစ္စည်းများ၊

(ည) အထက်အပိုဒ် (က) မှ (ဈ) အတွင်းပါရှိသောကုန်ပစ္စည်းများမှာအဖွဲ့ဝင်နိုင်ငံအတွင်းထုတ်လုပ်ရရှိသောပစ္စည်းများ

**ဥပဒေသ (၄) ရာနှုန်းပြည့်ပြည်တွင်းထုတ်ကုန်မဟုတ်သောကုန်စည်များ
(Not Wholly Obtained or Produced)**

(က) ဥပဒေသ (၂) (ခ) အရ ကုန်ပစ္စည်းတစ်ခုကိုကုန်တင်ပို့နိုင်ငံ၏ပိုင်နက်အတွင်းကုန်ထုတ်လုပ်မှု၏နောက်ဆုံးလုပ်ငန်းစဉ်ကိုဆောင်ရွက်ခဲ့ပြီး၊ ၎င်းကုန်ပစ္စည်းသည်အောက်ဖော်ပြချက်များနှင့်ကိုက်ညီပါက ပင်ရင်းဒေသထုတ်ကုန်ယူဆပါသည် -

(၁) ကုန်ပစ္စည်းတွင် AFTA ပါဝင်မှုသည် FOB တန်ဖိုး၏ ၃၅%နှင့်

(၂) ကုန်ပစ္စည်းသည်အကောက်ခွန်စည်းဝါးညီစနစ်၏ အကောက်ခွန်ခွဲခြားမှုအရ HS ဝဏ္ဏန်း(၆)လုံးပြောင်းလဲသွားသောပင်ရင်းမဟုတ်သောကုန်ကြမ်းများ၊

(ခ) ဤဥပဒေသအရ AFTA ပါဝင်မှုတွက်ချက်သည့်နည်းလမ်းမှာ -

(၁) တိုက်ရိုက်နည်းလမ်း

အာဆီယံ-အိန္ဒိယ တိုက်ရိုက် တိုက်ရိုက်
ကုန်ကြမ်း + အလုပ်သမား + အထွေထွေ + အခြား + အမြတ်
ကုန်ကျစရိတ် ကုန်ကျစရိတ် ကုန်ကျစရိတ် ကုန်ကျစရိတ်

× ၁၀၀% > ၃၅%

FOB ဈေးနှုန်း

(၂) သွယ်ဝှက်နည်းလမ်း

တင်သွင်းလာသော ပင်ရင်းဒေသမဆုံးဖြတ်ရသေးသော
ပင်ရင်းမဟုတ်သောကုန်ကြမ်း + ကုန်ကြမ်းနှင့်အစိတ်အပိုင်းများ၏
နှင့်အစိတ်အပိုင်းများ၏တန်ဖိုး တန်ဖိုး

× ၁၀၀% < ၆၅%

FOB ဈေးနှုန်း

(ဂ) ပင်ရင်းမဟုတ်သောကုန်ကြမ်းများ၏တန်ဖိုးသည်အောက်ဖော်ပြပါအတိုင်းဖြစ်သည် -

(၁) ကုန်ကြမ်းများနှင့်အစိတ်အပိုင်းများတင်သွင်းလာချိန်တွင်ရှိသော CIF တန်ဖိုး (သို့)

(၂) အဖွဲ့ဝင်နိုင်ငံ၏နယ်နိမိတ်အတွင်းထုတ်လုပ်သော (သို့) ပြုလုပ်သောပင်ရင်းဒေသမဆုံးဖြတ်ရသေးသောကုန်ကြမ်းများနှင့်အစိတ်အပိုင်းများအတွက်ပေးချေရသော ပထမဆုံးနှင့်အသေချာဆုံးဈေးနှုန်း

(ဃ) AFTA ပါဝင်မှုတွက်ချက်သည့်နည်းလမ်းမှာပူးတွဲ(က) ကဲ့သို့ဖြစ်ပါသည်။

ဥပဒေသ (၅) ပေါင်းစပ်ထုတ်လုပ်ခြင်း (Cumulative Rule of Origin)

ဥပဒေသ (၂) အရ ပင်ရင်းဒေသလိုအပ်ချက်များနှင့်ကိုက်ညီသောကုန်ပစ္စည်းများနှင့် ယင်းကုန်ပစ္စည်းများကိုအသုံးပြု၍အကောက်ခွန်အထူးအခွင့်အရေးခံစားနိုင်ရန်အတွက်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်အတွင်းမှနှောက်ဆုံးအသုံးပြုသည့်ကုန်ချောအဖြစ်သို့ရောက်ရှိအောင်ထုတ်လုပ်ပါက ၎င်းကုန်ပစ္စည်းများကိုကုန်ချောအဖြစ်သတ်မှတ်ပါသည်။

ဥပဒေသ (၆) သီးသန့်စည်းမျဉ်း (Product Specific Rules)

ဥပဒေသ (၄) အရ အဖွဲ့ဝင်နိုင်ငံများ၏သဘောတူညီချက်ဖြင့် သီးသန့်စည်းမျဉ်းများနှင့် ကိုက်ညီသောထုတ်ကုန်များတွင်ယင်းစည်းမျဉ်းများကို ကျင့်သုံးရမည်။

ဥပဒေသ (၇) ပင်ရင်းထုတ်ကုန်မမြောက်သောအသေးစားဆောင်ရွက်မှုများနှင့်ထုတ်လုပ်မှုနည်းစဉ်များ (Minimal Operations and Processes)

(က) အဆိုပါဥပဒေသများအရ အောက်ဖော်ပြပါဆောင်ရွက်မှုများကို ထိုအဖွဲ့ဝင်နိုင်ငံ၏နယ်ပယ်အတွင်းတစ်ခုဖြစ်စေ(သို့) ပေါင်းစပ်၍ဖြစ်စေ ပြုလုပ်ခြင်းသာဖြစ်ပါက၊ ကုန်ပစ္စည်းတစ်ခုကို ယင်းအဖွဲ့ဝင် နိုင်ငံ၏ပင်ရင်းထုတ်ကုန်အဖြစ်မသတ်မှတ်ပါ -

- (ခ) သယ်ယူပို့ဆောင်ခြင်းနှင့်သိုလှောင်ရာတွင် ကုန်ပစ္စည်း ပုပ်သိုးပျက်စီးမှု မဖြစ်စေရန် ပြုပြင်စီမံသည့် ဆောင်ရွက်မှုများ၊ (ဥပမာအားဖြင့် အခြောက်ခံခြင်း၊ အေးခဲခြင်း၊ ဆားရည်စိမ့်ခြင်း၊ လေဝင်ပေါက်ထားခြင်း၊ ဖြန့်ထားခြင်း၊ ရေခဲရိုက်ခြင်း၊ ဆား၊ ဆာလဖာဒိုင်အောက်ဆိုဒ် (သို့) အခြားဓာတုဗျော်ရည်များတွင်ထားခြင်း၊ အန္တရာယ်ရှိသောအပိုင်းအစများကိုဖယ် ရှားခြင်းနှင့်ယင်းတို့ကိုသို့ဆောင်ရွက်မှုများ
- (ဂ) ဖုန်ခါခြင်း၊ ဆန်ကာချခြင်း(သို့) ကာထားခြင်း၊ ရွေးထုတ်ခြင်း၊ အမျိုးအစား သတ်မှတ်ခြင်း၊ ယှဉ်တွဲခြင်း (ပစ္စည်းများကိုအစုံလိုက်ပြုလုပ်ခြင်းအပါအဝင်) ဆေးကြောခြင်း၊ ဆေးခြယ်ခြင်း၊ ဖြတ်ခြင်းများစသည့်အသေးစားဆောင်ရွက်မှုများ၊
- (ဃ) ထုပ်ပိုးမှုပြောင်းလဲခြင်းနှင့်ပို့ကုန်များပျက်စီးခြင်းနှင့်တပ်ဆင်ခြင်း၊
- (င) ရိုးရိုးဖြတ်တောက်ခြင်း၊ ပါးပါးလှီးခြင်း နှင့်ပုလင်းများ၊ ဓါတ်ဘူးများ၊ အိတ်များ၊ သေတ္တာများ အတွင်းထည့်သွင်း၍ ပြန်လည်ထုပ်ပိုးခြင်း၊ ကပ်ထုပ်များ (သို့) ပျဉ်ပြားများပေါ်တွင်စနစ်တကျစီထားခြင်း နှင့်အခြားအလားတူထုတ်ပိုးခြင်းဆောင်ရွက် မှုများ၊
- (စ) ကုန်ပစ္စည်းများ (သို့) ၎င်းတို့၏ထုပ်ပိုးမှုများပေါ်တွင် အမှတ်အသားများ၊ တံဆိပ်များ (သို့) သိသာထင်ရှားစေသောအမှတ်အသားသင်္ကေတကဲ့သို့အခြားပစ္စည်းများကပ်ခြင်း၊
- (ဆ) အမျိုးအစားတူညီသော(သို့) အမျိုးအစားမတူညီသော ကုန်ပစ္စည်း များ ရိုးရိုး ရောနှော ခြင်း
- (ဇ) နှောက်ဆုံးအဆင့်ထုတ်ကုန်ဖွဲ့စည်းရန်အတွက်ထုတ်ကုန်၏အစိတ်အပိုင်းများကိုပုံမှန် အသေးစားတပ်ဆင်ခြင်း၊
- (ဈ) ဖျက်ပစ်ခြင်း၊
- (ည) အသားစားရန်အတွက်တိရစ္ဆာန်အကောင်ကိုသတ်ဖြတ်ခြင်း နှင့်

(၁၀) ရေရောခြင်း (သို့) ကုန်ပစ္စည်းများ၏ အသွင်လက္ခဏာကိုရုပ်ပိုင်းဆိုင်ရာအရပြောင်းလဲမှုမရှိသောအခြားအရာဝတ္ထုများနှင့်ရောနှောခြင်း၊

(ခ) နောက်ဆက်တွဲ (ခ) တွင်ဖော်ပြထားသည့်အထည်အလိပ်နှင့်အဝတ်အထည်များစာရင်းအရ ကုန်ပစ္စည်းတစ်ခုကို အောက်ဖော်ပြပါအကြောင်းအချက်များကြောင့် ပိုကောင်းသောအခြေအနေရှိ စေကာမူ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပင်ရင်းထုတ်ကုန်အဖြစ်မသတ်မှတ်ပါ -

- (၁) ရိုးရိုးပေါင်းစပ်သည့်ဆောင်ရွက်မှုများ၊ တံဆိပ်ကပ်ခြင်းများ၊ ဖိခြင်း၊ သန့်စင်ခြင်း (သို့) အခြောက်သန့်စင်ခြင်း (သို့) ထုပ်ပိုးမှုဆောင်ရွက်ခြင်းများ (သို့) မည်သည့် ပေါင်းစပ်ခြင်းများမဆို၊
- (၂) ပိတ်စဖြတ်ခြင်း၊ စီးပွားရေးအလို့ငှာ အသုံးပြုရန်ရည်ရွယ်ထားသည့်ပိတ်စများကိုချုပ်လုပ်ခြင်း
- (၃) သားရေပြား၊ ပလပ်စတစ်ပြား၊ သားရေကြိုး၊ ပုတီးစေ့၊ ကြိုးစ၊ ကွင်းနှင့် ကြိုးလျှိုရသော မျက်ကွင်းစသည့်အပိုပစ္စည်းများတွဲခြင်း၊ဆက်စပ်ခြင်း၊ ကွင်းလုပ်ခြင်း၊ စက်ချုပ်ခြင်းဖြင့် ပိုကောင်းအောင်ဆောင်ရွက်ခြင်း (သို့) အတူတကွပေါင်းစပ်ခြင်း၊
- (၄) ပိတ်စ (သို့) အခြားအထည်အလိပ်များပေါ်တွင်တစ်ခု (သို့) ထို့ထက်ပို၍ အပြီးသတ် ဆောင်ရွက်မှုများဖြစ်သည့်အရောင်ချွတ်ခြင်း၊ ရေလုံစေခြင်း၊ ကျုံ့ခြင်း (သို့) အလားတူဆောင်ရွက်မှုများ
- (၅) ပိတ်စများကိုဆေးဆိုးခြင်း (သို့) အပွင့်ရိုက်ခြင်း၊

ဥပဒေသ (၈) တိုက်ရိုက်ကုန်ပို့ခြင်း (Direct Consignment)

အောက်ဖော်ပြပါအခြေအနေများသည်ကုန်ပစ္စည်းများအား ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံမှကုန်တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ခြင်းဟုမှတ်ယူနိုင်ပါသည် -

- (က) ကုန်ပစ္စည်းများကိုအခြား AFTA အဖွဲ့ဝင်နိုင်ငံများ၏ ပိုင်နက်အတွင်းဖြတ်သန်းသယ်ဆောင်ပါက
- (ခ) ကုန်ပစ္စည်းများကို AFTA အဖွဲ့ဝင်မဟုတ်သည့် အခြားနိုင်ငံများအတွင်းဖြတ်သန်းသယ်ဆောင်ခြင်းမပြုပါက
- (ဂ) တင်ပို့သည့်ကုန်ပစ္စည်းများသည်အဖွဲ့ဝင်မဟုတ်သည့်အခြားကြားခံနိုင်ငံတစ်ခု(သို့) အများကို တစ်ဆင့်ခံ၍သယ်ဆောင်ပါက (သို့) သယ်ဆောင်ခြင်းမပြုပါက(သို့) ၎င်းနိုင်ငံတွင်ယာယီသို့ လှောင်ခြင်းပြုလုပ်ပါက အောက်ပါအချက်များနှင့်ကိုက်ညီရမည်ဖြစ်ပါသည် -
 - (၁) မြေပြင်သဘာဝအနေအထားအရ (သို့) သယ်ယူပို့ဆောင်မှုဆိုင်ရာလိုအပ်ချက်များအရ တစ်ဆင့်ခံဝင်ရောက်ခြင်းဖြစ်ရန်
 - (၂) အဆိုပါပစ္စည်းများကို၎င်းနေရာတွင်အရောင်းအဝယ်ပြုလုပ်ခြင်း(သို့)စားသုံးမှုအတွက် သုံးစွဲခြင်းများမပြုလုပ်ရန်
 - (၃) ကုန်ပစ္စည်းများကိုကုန်တင်ကုန်ချခြင်း (သို့) ကောင်းမွန်သည့်အခြေအနေရောက်ရှိရန် ပြင်ဆင်လုပ်ဆောင်ခြင်းမှလွဲ၍အခြားပြုပြင်ဆောင်ရွက်ခြင်းများလုပ်ဆောင်မှုမပြုရန်

ဥပဒေသ (၉) ထုပ်ပိုးခြင်းနှင့်ပတ်သက်၍ဆောင်ရွက်မှုများ

- (က) လက်လီရောင်းချသည့် ကုန်ပစ္စည်းများအတွက် ထုပ်ပိုးခြင်းနှင့်ထုပ်ပိုးပစ္စည်းများနှင့် ပတ်သက်၍ဆောင်ရွက်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည် -
 - (၁) လက်လီဈေးကွက်အတွက်ထုပ်ပိုးခြင်းနှင့်ထုပ်ပိုးခွန်ပစ္စည်းများကိုထုပ်ပိုးသည့်ပစ္စည်းများနှင့် အတအမျိုးအစားခွဲခြားသည့်အခါကုန်ပစ္စည်းထုတ်လုပ်ရာတွင်အသုံးပြုသည့် ပင်ရင်းမဟုတ်သည့်ကုန်ပစ္စည်းသည်အဆိုပါပစ္စည်း၏အကောက်ခွန်ခွဲခြားသတ်မှတ်ခြင်းကိုကိုယ်စားပြုသည့် ပင်ရင်းမှတ်ကျောက်ကိုပြည့်မှီခြင်းရှိ/မရှိကိုထည့်သွင်းတွက်ချက်၍မလိုပါ။
 - (၂) ကုန်ပစ္စည်းတစ်ခုသည် ထပ်တိုးတန်ဖိုးမှတ်ကျောက်နှင့် ကိုက်ညီရန် လိုအပ်ပါက လက်လီ ဈေးကွက် အတွက် ထုပ်ပိုးခြင်းနှင့်ထုပ်ပိုးခွန်ပစ္စည်းများ၏ တန်ဖိုးကို ၎င်း၏မူရင်းအခွန်စည်းကြပ်မှု၌ထည့်သွင်းစဉ်းစားပြီး ထုပ်ပိုးခြင်းနှင့်ထုပ်ပိုးခွန်ပစ္စည်းများအားလုံးကိုထည့်သွင်းတွက်ချက်ပါသည်။
 - (၃) ကုန်ပစ္စည်းတစ်ခုတင်ပို့ရန်အတွက်အသုံးပြုသောကွန်တိန်နာများနှင့်ထုပ်ပိုးပစ္စည်းများကိုကုန်ပစ္စည်း၏ပင်ရင်းဒေသကိုဆုံးဖြတ်ရာတွင်ထည့်သွင်းစဉ်းစားခြင်းမပြုရပါ။

ဥပဒေသ (၁၀) ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ပစ္စည်းကိရိယာများနှင့်စက်မှုထုတ်ကုန်ပစ္စည်းများ (သို့) ထုတ်ကုန်ပစ္စည်းများ (သို့) ကုန်စည်တစ်ခုနှင့်အတူတင်ပြထားသည့် အခြားသတင်းအချက်အလက်ဆိုင်ရာပစ္စည်း

ကုန်ပစ္စည်းများနှင့်အတူတင်ပြသည့် ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ပစ္စည်းကိရိယာများနှင့် ညွှန်ကြားသည့် (သို့) အခြားသတင်းအချက်အလက်ဆိုင်ရာပစ္စည်းများသည်ကုန်တင်ပို့နိုင်ငံ၏ပြည်တွင်းဈေးကွက်တွင် ကုန်သွယ်ရေးဆိုင်ရာစံပြုကျင့်ထုံးဖြစ်ပြီး၎င်းတို့ကိုတင်သွင်းသည့်နိုင်ငံမှအကောက်ခွန်နှုန်းစည်းကြပ်ချိန်တွင် ကုန်ပစ္စည်းများကိုခွဲခြားထားသဖြင့် ၎င်းတို့ကိုကုန်ပစ္စည်းများကိုစဉ်းစားရာတွင်ထည့်သွင်းစဉ်းစားခြင်းမပြုရပါ။ သို့သော်ကုန်ပစ္စည်းသည်AIFTA ပါဝင်မှုလိုအပ်ချက်နှင့်ကိုက်ညီရန်လိုအပ်ပါက အဆိုပါပစ္စည်းများ၏ တန်ဖိုးကို AIFTA ပါဝင်မှုတွက်ချက်ခြင်းအတွင်းဆိုပါက ပင်ရင်းဒေသထုတ်ကုန် (သို့) ပင်ရင်းဒေသမဟုတ်သော ထုတ်ကုန်အဖြစ်ထည့်သွင်းတွက်ချက်ရမည်။

ဥပဒေသ (၁၁) အဓိကမဟုတ်သောပါဝင်ပစ္စည်းများ (Indirect Materials)

ကုန်ပစ္စည်းတစ်ခုသည် အဖွဲ့ဝင်နိုင်ငံတစ်ခုအတွင်းပင်ရင်းထုတ်ကုန်ဟုတ်/မဟုတ်ကိုဆုံးဖြတ်ရာတွင်၊ အဆိုပါကုန်ပစ္စည်းရရှိရန်အတွက်အသုံးပြုထားသော အဓိကမဟုတ်သည့်ပါဝင်ပစ္စည်းများဖြစ်သော စွမ်းအားနှင့် သဘာဝဓါတ်ငွေ့များ၊ စက်ရုံနှင့်စက်မှုလုပ်ငန်းတွင်အသုံးပြုသည့်စက်ကိရိယာများနှင့် ပစ္စည်းကိရိယာများ (သို့) စက်များနှင့်ကိရိယာတန်ဆာပလာများကို အဆိုပါပစ္စည်းများသည်အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံတွင် ပင်ရင်းဖြစ်သည် ဖြစ်စေ၊မဖြစ်သည်ဖြစ်စေ ၎င်းကိုပင်ရင်းကုန်ပစ္စည်းအဖြစ်သတ်မှတ်နိုင်သည်။၎င်းတို့၏တန်ဖိုးကို ပို့ကုန်ပစ္စည်းကို ပို့ကုန်ပစ္စည်းထုတ်လုပ်သူ၏စာရင်းမှတ် မှတ်တမ်းတွင် မှတ်တမ်းတင်ရမည်ဖြစ်သည်။

ဥပဒေသ (၁၂) ထပ်တူနှင့်ပြောင်းလဲသုံးနိုင်သောအရာဝတ္ထုပစ္စည်းများ (Identical and Interchangeable Materials)

ကုန်ပစ္စည်းတစ်ခုသည်ပင်ရင်းဖြစ်ပါက၊ ၎င်းကိုပင်ရင်းဖြစ်သည့်ကုန်ပစ္စည်း(သို့) ပင်ရင်းမဟုတ်သည့် ကုန်ပစ္စည်းများကိုအသုံးချ၍ထုတ်လုပ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာအရပေါင်းစပ်ခြင်း (သို့) ရောနှောခြင်းများကိုဆောင်ရွက်သည့်အခါအဆိုပါကုန်ပစ္စည်း၏ပင်ရင်းကိုကုန်တင်ပို့သည့်နိုင်ငံအတွင်းကျင့်သုံးသည့် စတော့ထိန်းချုပ်သည့်စီမံခန့်ခွဲမှု၏စာရင်းမှတ်သည့်စနစ်ဖြင့်ယေဘုယျလက်ခံထားသည်ဟုမှတ်ယူနိုင်သည်။

ဥပဒေ (၁၃) ပင်ရင်းဒေသထောက်ခံချက် (Certificate of Origin)

ကုန်ပစ္စည်းတစ်ခုအနေနှင့်အကောက်ခွန်သက်သာခွင့်ခံစားနိုင်ရန်အတွက်သင့်တော်ခြင်းရှိ/မရှိ တောင်းဆိုလာသည့်အခါ ကုန်တင်ပို့သည့်နိုင်ငံ၏အစိုးရအာဏာပိုင်အဖွဲ့မှ ထုတ်ပေးထားသည့်ပင်ရင်းဒေသ ထောက်ခံချက်လက်မှတ်ကို တင်ပြရမည်ဖြစ်ပြီး၊ သဘောတူစာချုပ်ပါအခြားအဖွဲ့ဝင်နိုင်ငံများသို့နောက်ဆက်တွဲ (၈) တွင်ဖော်ပြထားသည့်ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်းအသိပေးအကြောင်းကြားရမည်ဖြစ်သည်။

ဥပဒေ (၁၄) ပြန်လည်သုံးသပ်ခြင်းနှင့်ပြန်လည်ဖြည့်စွက်ခြင်း (Review and Modification)

အထက်ဖော်ပြပါဥပဒေများနှင့် ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများကိုလိုအပ်သည့်အခါပြန်လည်သုံးသပ်ပြင်ဆင်ဖြည့်စွက်ရန် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှလိုအပ်၍ တောင်းဆိုပါက အာဆီယံစီးပွားရေးဝန်ကြီးများနှင့်အိန္ဒိယတို့အကြားဆွေးနွေးမှု၏ သဘောတူညီချက်ဖြင့်ပြန်လည်သုံးသပ်ပြင်ဆင်ဖြည့်စွက်နိုင်ပါသည်။

**အာဆီယံ-အိန္ဒိယ လွတ်လပ်သော ကုန်သွယ်မှုဒေသ
ပင်ရင်းဒေသထောက်ခံချက်လုပ်ထုံးလုပ်နည်းများ**

အာဆီယံ - အိန္ဒိယလွတ်လပ်သောကုန်သွယ်မှုဒေသ၏ ပင်ရင်းဒေသစည်းမျဉ်းကိုအကောင်အထည်ဖော် ဆောင်သည့်အစီအစဉ်အရ ပင်ရင်းဒေသထောက်ခံချက်လက်မှတ် (Form AI) ထုတ်ပေးခြင်း၊ စစ်ဆေးခြင်းနှင့် အခြားဆက်နွယ်လျက်ရှိသောစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကိုပင်ရင်းဒေသစည်းမျဉ်း၏ဥပဒေသ (၁၃)နှင့်ပတ် သက်၍ဆောင်ရွက်ရာတွင်အောက်ဖော်ပြပါလုပ်ထုံးလုပ်နည်းများအရဆောင်ရွက်ပါသည် -

**ထောက်ခံချက်ထုတ်ပေးရေးအာဏာပိုင်များ
စည်းမျဉ်း-၁**

ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏အစိုးရအာဏာပိုင်အဖွဲ့အစည်းများက AIFTA ပင်ရင်းဒေသ ထောက်ခံချက် လက်မှတ်ကို ထုတ်ပေးမည်ဖြစ်ပြီး ပင်ရင်းဒေသထောက်ခံချက်(Form AI)၏နမူနာမှာ Annex 1 ကဲ့သို့ဖြစ်ပါသည်။

စည်းမျဉ်း-၂

အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံစီအနေဖြင့် ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးခွင့်ရှိသောအာဏာပိုင်များ၏ အမည်များ၊လိပ်စာများ၊ထိုးမြဲလက်မှတ်နမူနာများနှင့်ရုံးတံဆိပ်နမူနာများကို ကျန်အခြားအဖွဲ့ဝင်နိုင်ငံများသို့ဖြန့် ဝေရန်အတွက်၎င်းတို့ကိုမူရင်း(၁၁)စုအာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ပေးပို့ရမည်ဖြစ်ပါသည်။ အကယ်၍ အဆိုပါစာရင်းအပြောင်းအလဲရှိပါကချက်ချင်းအသိပေးရမည်။

စည်းမျဉ်း-၃

ပင်ရင်းဒေသတွက်ချက်ရာတွင် ထောက်ခံချက်ထုတ်ပေးရေးအာဏာပိုင်အနေဖြင့် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများကိုတင်ပြရန်တောင်းဆိုခွင့်နှင့် သင့်တော်စွာစစ်ဆေးရမည်။

**လျှောက်ထားခြင်း
စည်းမျဉ်း(၄)**

အကောက်ခွန်အထူးအခွင့်အရေးပေးမှုစံနှစ်အရ အရည်အသွေးပြည့်မီသောကုန်ပစ္စည်းများကိုတင်ပို့သူ နှင့် ထုတ်လုပ်သူကကုန်ပစ္စည်း၏ပင်ရင်းဒေသအတွက် တင်ပို့ခြင်းမပြုမီကြိုတင်စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ ထောက်ခံချက်ထုတ်ပေးရေးအာဏာပိုင်များထံသို့စာရေးသားလျှောက်ထားနိုင်ပြီး၊စစ်ဆေးမှုအဖြေကိုနှစ်အလိုက် (သို့) သင့်တော်ရာကာလအပိုင်းအခြားအလိုက်သုံးသပ်ပြီး ကုန်ပစ္စည်းများတင်ပို့ပြီးနောက် အဆိုပါကုန်စည်ကို ပင်ရင်းထုတ်ကုန်အဖြစ်ဆုံးဖြတ်သတ်မှတ်ရာတွင်သက်သေအဖြစ်လက်ခံယူဆပါသည်။ ကုန်စည်သဘာဝအရ ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်းအလွယ်တကူဆုံးဖြတ်နိုင်သောကုန်စည်များအတွက်မူ တင်ပို့ခြင်းမပြုမီကြိုတင် စစ်ဆေးမှုမပြုလုပ်ရပါ။

စည်းမျဉ်း(၅)

အကောက်ခွန်ဆိုင်ရာအထူးအခွင့်အရေးပေးမှုစနစ်အရ ကုန်ပစ္စည်းတင်ပို့ရာတွင် တင်ပို့သည့်ကုန်ပစ္စည်းများသည် ပင်ရင်းဒေသထောက်ခံချက် ပုံစံ (အေအိုင်) ထုတ်ပေးရန် သင့်လျော်သည့် အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများဖြစ်ပါက ကုန်ပစ္စည်းတင်ပို့သူသည် ပင်ရင်းဒေသထောက်ခံချက် ပုံစံ (အေအိုင်) လျှောက်ထားရန် အတွက် လျှောက်လွှာတစ်စောင်ရေးသား၍ အခြားသက်ဆိုင်သည့် စာရွက်စာတမ်းနှင့်အတူ ပူးတွဲ၍တင်ပြရမည် ဖြစ်ပါသည်။

စည်းမျဉ်း-၆

ကုန်ပစ္စည်းတင်ပို့ရာတွင် ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့အနေဖြင့် တင်ပို့သောကုန်ပစ္စည်းများအတွက် ပင်ရင်းနိုင်ငံထောက်ခံချက် (Form AI) ထုတ်ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ သင့်တော်သည့်စစ်ဆေးမှုများပြုလုပ်ရမည် -

- (က) လျှောက်လွှာနှင့်အတူ ပင်ရင်းဒေသထောက်ခံချက် ပုံစံ (အေအိုင်) တို့သည် ပြည့်စုံစွာဖြည့်စွက်ထားပြီး သက်ဆိုင်ရာအာဏာပိုင်မှလက်မှတ်ရေးထိုးထားရပါမည်။
- (ခ) ကုန်ပစ္စည်း၏ပင်ရင်းဒေသသည် ASEAN-India ROO နှင့်ကိုက်ညီမှုရှိရပါမည်။
- (ဂ) ပင်ရင်းဒေသထောက်ခံချက်ပုံစံ (အေအိုင်) နှင့်အတူပူးတွဲ၍ အခြားလိုအပ်သော ပူးတွဲစာရွက်စာတမ်းများကို တင်ပြရပါမည်။
- (ဃ) ကုန်ပစ္စည်း၏အကျိုးအကြောင်းဖော်ပြချက်၊ ပမာဏနှင့် အလေးချိန်၊ အမှတ်အသားနှင့် အထုပ်အရေအတွက်၊ ထုပ်ပိုးမှုအရေအတွက်နှင့် အမျိုးအစားများမှာ တင်ပို့သည့်ကုန်ပစ္စည်းများနှင့်ကိုက်ညီရပါမည်။
- (င) ပင်ရင်းဒေသထောက်ခံချက် ပုံစံ (အေအိုင်) တစ်ခုတည်းတွင် ကုန်ပစ္စည်းအမျိုးအစား အများအပြားဖော်ပြထားပါက အဆိုပါကုန်ပစ္စည်းအမျိုးအစားတစ်ခုချင်းစီသည် ၎င်းအတွက် သတ်မှတ်ထားသောစည်းမျဉ်းများနှင့်ကိုက်ညီမှုရှိရမည်။

ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း

စည်းမျဉ်း-၇

- (က) ပင်ရင်းဒေသထောက်ခံချက်ပုံစံ (အေအိုင်)သည် ISO A4 စာရွက်အရွယ်အစားဖြစ်ပြီး Annex 1 တွင် ဖော်ပြထားသည့် နမူနာပုံစံနှင့်ကိုက်ညီမှုရှိရပါမည်။ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားရပါမည်။ ပင်ရင်း ဒေသထောက်ခံချက်ပုံစံ (အေအိုင်) တွင် မူရင်း(၁)စောင်နှင့် မိတ္တူ (၃)စောင် (ဒုတိယမိတ္တူ၊ တတိယမိတ္တူ နှင့် စတုတ္ထမိတ္တူ) ပါရှိရပါမည်။ ပင်ရင်းဒေသထောက်ခံချက်ပုံစံ (အေအိုင်) တစ်စောင်ချင်းစီတွင် ထုတ်ပေးသည့်နေရာ (သို့) ရုံးတစ်ခုစီ၏ ရည်ညွှန်းချက်အမှတ်ကို သီးခြားဖော်ပြရပါမည်။
- (ခ) တင်သွင်းသည့်ဆိပ်ကမ်း (သို့) နေရာရှိ အကောက်ခွန်အာဏာပိုင်ထံသို့ တင်ပြရန်အတွက် ထောက်ခံချက်မူရင်းကို ကုန်ပစ္စည်းတင်ပို့သူထံမှတင်သွင်းသူထံသို့လွှဲပြောင်းပေးရပါမည်။ ဒုတိယမိတ္တူကို တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံရှိ ထောက်ခံချက်ထုတ်ပေးသည့် အာဏာပိုင်မှ ထိန်းသိမ်းထားရပါမည်။ တတိယမိတ္တူကို ကုန်ပစ္စည်းတင်သွင်းသူမှ ထိန်းသိမ်းထားရပါမည်။ စတုတ္ထမိတ္တူကို ကုန်ပစ္စည်းတင်ပို့သူမှထိန်းသိမ်းထားရပါမည်။

- (ဂ) ပင်ရင်းဒေသထောက်ခံချက်ပုံစံ (အေအိုင်) ကိုတင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံရှိ အကောက်ခွန် အာဏာပိုင်မှငြင်းပယ်သည့်ကိစ္စရပ်တွင် ပင်ရင်းဒေသထောက်ခံချက်ပုံစံ (အေအိုင်) ၏ အကွက် (၄) တွင်အမှတ်အသားပြုလုပ်၍ ပင်ရင်းဒေသထောက်ခံချက်ပုံစံ (အေအိုင်) ကိုထောက်ခံချက် ထုတ်ပေးသည့်အာဏာပိုင်ထံသို့ သတ်မှတ်ထားသည့်ရက်ပေါင်း (၆၀) ထက်မကျော်လွန်စေဘဲ ပြန်လည်ပေးပို့ရပါမည်။ ထောက်ခံချက်ထုတ်ပေးသည့်အာဏာပိုင်အနေဖြင့်အကောက်ခွန် သက်သာခွင့် ပယ်ဖျက်ခြင်းများအတွက် အသိပေးရပါမည်။
- (ဃ) အထက်အပိုင်းတွင်ဖော်ပြထားသည့် ပင်ရင်းဒေသထောက်ခံချက်ပုံစံ (အေအိုင်) ကိုလက်ခံခြင်း မရှိပါက ထောက်ခံချက်ထုတ်ပေးသည့် အာဏာပိုင်မှ တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံအနေဖြင့် ပင်ရင်းဒေသထောက်ခံချက်ပုံစံ (အေအိုင်) လက်ခံစေရန်နှင့် အကောက်ခွန်လျှော့ပေါ့ခွင့်ပြန် လည်ရရှိနိုင်စေရန်အတွက် ထောက်ခံချက်ထုတ်ပေးသည့်အာဏာပိုင်မှ ရှင်းလင်းတင်ပြချက် များကိုလက်ခံရမည်ဖြစ်ပါသည်။ ရှင်းလင်းတင်ပြချက်များသည်တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်လျှော့ပေါ့ပေးရန် ငြင်းဆိုသောအချက်ပေါ်ရည်ညွှန်း၍ အသေးစိတ်ရှင်းလင်း တင်ပြရပါမည်။

စည်းမျဉ်း-၈

ASEAN-India ROO ၏ စည်းမျဉ်း ၄၊ ၅ နှင့် ၆ တို့အရ နောက်ဆုံးတင်ပို့သည့် အဖွဲ့ဝင် နိုင်ငံမှ ထုတ်ပေးသော ပင်ရင်းဒေသထောက်ခံချက်ပုံစံ (အေအိုင်) ၏အကွက်အမှတ် (၈) တွင် သက်ဆိုင်သော ပင်ရင်း မှတ်ကျောက်ကိုဖော်ပြရမည်။

စည်းမျဉ်း-၉

AFTA CO တွင်ဖျက်ပစ်ခြင်း၊ ထပ်ပိုးရေးသားပြင်ဆင်ခြင်းများကိုခွင့်မပြုပါ။ မှားယွင်းသည်များကို ဖျက်ခြစ်၍လိုအပ်ချက်များကိုဖြည့်စွက်ခြင်းများဖြစ်သည့်မည်သည့်ပြင်ဆင်ခြင်းမျိုးကိုမဆိုသက်ဆိုင်ရာထုတ်ပေး သည့်အာဏာပိုင်မှတာဝန်ခံအရာရှိကအတည်ပြုရမည်ဖြစ်ပြီး အသုံးမပြုရသည့်ကွက်လပ်များကိုနောက်ထပ် ဖြည့်စွက်ခြင်းမပြုနိုင်ရန်မျဉ်းသားခြစ်ရမည်။

စည်းမျဉ်း-၁၀

- (က) AFTA CO ကိုကုန်ပစ္စည်းတင်ပို့သည့်နိုင်ငံ၏သက်ဆိုင်ရာထုတ်ပေးသည့် အာဏာပိုင် အဖွဲ့မှကုန်ပစ္စည်းတင်ပို့ခွင့်တွင်သော်လည်းကောင်း၊တင်ပို့ပြီးနောက်(၃)ရက်အတွင်းတွင်သော် လည်းကောင်းထုတ်ပေးရမည်။
- (ခ) သီးသန့်ကိစ္စရပ်များဖြစ်သည့်မရည်ရွယ်ပဲမှားယွင်းခြင်း၊ချန်လှပ်ထားခြင်းနှင့်အခြားတရားဝင် အကြောင်းအချက်များကြောင့် AFTA CO ကိုအဖွဲ့မှကုန်ပစ္စည်းတင်ပို့ခွင့်တွင် သော်လည်း ကောင်း၊ တင်ပို့ပြီးနောက်(၃)ရက်အတွင်းတွင် သော်လည်းကောင်းထုတ်ပေးမည် မဟုတ်ပဲ

ကုန်ပစ္စည်းတင်ပို့ပြီးနောက် တစ်နှစ်ထက်ပိုမကြာစေဘဲ AFTA CO ကို 'Issued Retroactively' အနေဖြင့်ထုတ်ပေးမည်ဖြစ်သည်။

စည်းမျဉ်း-၁၁

ကြားခံနိုင်ငံ၏ထုတ်ပေးခြင်းဆိုင်ရာ အာဏာပိုင်အဖွဲ့သည်ကုန်စည်များဖြတ်သန်းနေစဉ် ယင်းနိုင်ငံ၏ ကုန်တင်ပို့သူမှကျောက်ထောက်ခံချက်(Back to Back CO)လျှောက်ထားလာပါက ထုတ်ပေးနိုင်သည်။

- (၁) ကြားခံနိုင်ငံ၏ထုတ်ပေးခြင်းဆိုင်ရာအာဏာပိုင်အဖွဲ့သို့မူလကုန်တင်ပို့နိုင်ငံမှတရားဝင် CO ကိုသာတင်ပြရမည်။
- (၂) ကြားခံနိုင်ငံ၏ကုန်တင်သွင်းသူနှင့်ကြားခံနိုင်ငံတွင်ကျောက်ထောက်ခံချက်လျှောက်ထားသည့်ကုန်တင်ပို့သူသည်တူညီရမည်။
- (၃) ကျောက်ထောက်ခံချက်သည်မူရင်း CO ကဲ့သို့ဖြစ်ရမည်။
- (၄) ပြန်လည်တင်ပို့သောပင်ရင်းဒေသထုတ်ကုန်များသည်မူလပစ္စည်း၏ အပြည့် (သို့) တစ်စိတ်တစ်ပိုင်းဖြစ်ရမည်။
- (၅) ကျောက်ထောက်ခံချက်အရပြန်လည်တင်ပို့သောပစ္စည်းများသည်ကြားခံနိုင်ငံအတွင်း ပိုကောင်းအောင်ပြုပြင်ထားခြင်းမရှိစေရ။
- (၆) ကြားခံနိုင်ငံ၏အကောက်ခွန်နယ်မြေအတွင်း ကုန်စည်များကိုထားရှိပြီး ကုန်စည်များသည် ယင်းနိုင်ငံ၏ကုန်သွယ်မှုနှင့်စားသုံးမှုများတွင်မဝင်ရောက်စေရပါ။
- (၇) ကျောက်ထောက်ခံချက်တွင်မူလ CO ထုတ်ပေးခဲ့သည့်နေ့စွဲနှင့်စာနိပါတ်များပါရှိရမည်။
- (၈) မူလကုန်တင်ပို့သည့်နိုင်ငံ၊ ကြားခံနိုင်ငံနှင့်ကုန်တင်သွင်းသည့်နိုင်ငံများသည် မှန်ကန်ကြောင်း လုပ်ငန်းစဉ်တွင်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီးတောင်းဆိုချက်ရှိလာပါကမူလကုန်တင်ပို့ သည့်နိုင်ငံကထုတ်ပေးထားသည့် CO မိတ္တူကိုကုန်တင်သွင်းနိုင်ငံ၏ အကောက်ခွန်ဌာနသို့ ပေးပို့ရမည်။

စည်းမျဉ်း-၁၂

AFTA CO ခိုးယူခြင်း၊ပျောက်ဆုံးခြင်း၊ပျက်စီးခြင်းများဖြစ်ပါကကုန်တင်ပို့သူမှ သက်ဆိုင်ရာ ထုတ်ပေး သည့်အာဏာပိုင်အဖွဲ့သို့ အသစ်ပြန်လည်လျှောက်ထားနိုင်ပြီး ဇယားကွက်အမှတ်(၁၂)တွင် CERTIFICATE TRUE COPY ဟုဖော်ပြရမည်။မူလထုတ်ပေးခဲ့သည့်ရက်စွဲအတိုင်းဖော်ပြရန်ဖြစ်ပြီး၊ခွင့်ပြုကာလမှာလည်းမူလ ထုတ်ပေးခဲ့သည့်အတိုင်းဖြစ်ပြီးယင်းအခြေအနေနှင့်ပတ်သက်၍တင်ပို့သူမှသက်ဆိုင်ရာထုတ်ပေးသည့်အာဏာ ပိုင်အဖွဲ့သို့လက်ဝယ်ရှိသောစတုတ္ထမိတ္တူတင်ပြရမည်။

**လျှောက်ထားခြင်း
စည်းမျဉ်း-၁၃**

AFTA CO မူရင်းကသက်ဆိုင်ရာကုန်စည်များတင်သွင်းမည့်နေရာသို့ရောက်ရှိချိန်တွင်တင်ပြရမည်။

စည်းမျဉ်း-၁၄

အောက်ပါအချိန်ကာလသတ်မှတ်မှုဖြင့်ပင်ရင်းဒေသထောက်ခံချက်လျှောက်ထားခြင်း

- (က) AIFTA CO ၏ခွင့်ပြုကာလမှာ ထောက်ခံချက်ထုတ်ပေးသည့်နေ့မှစ၍(၁၂) လ အထိဖြစ်ရမည်။
- (ခ) AIFTA CO ကိုကုန်တင်သွင်းသည့်နိုင်ငံအကောက်ခွန်ဌာနသို့ခွင့်ပြုကာလအတွင်း တင်ပြရမည်။
- (ဂ) ကုန်တင်ပို့သူမှဆောင်ရွက်နိုင်သည့်အပြင်ဘက်ရောက်ရှိနေသောအခြေအနေများဖြစ်သည့် သဘာဝဘေးအန္တရာယ်နှင့်အခြားအကျိုးဝင်သည့်ကိစ္စရပ်များအတွက် CO တင်ပြမှု ပျက်ကွက်မှု အတွက်လက်ခံစဉ်းစားရန်ရှိသည်။
- (ဃ) သတ်မှတ်ထားသည့်ကုန်သတ်ရက်မတိုင်မီ ကုန်ပစ္စည်းတင်ပို့ထားပါက ကုန်တင်သွင်းသည့် အကောက်ခွန်အာဏာပိုင်အဖွဲ့မှ CO တင်ပြမှု အားလက်ခံရမည်။

စည်းမျဉ်း-၁၅

- (၁) ပင်ရင်းဒေသထုတ်ကုန်မဟုတ်ဟုသံသယရှိရန်မလိုသည့်အခါအသေးအဖွဲ့များဖြစ်သည့် အကောက်ခွန်ဇယားလွှဲများမှပင်ရင်းဒေသထောက်ခံချက်နှင့်ပူးတွဲပါထောက်ခံချက်များကွဲလွဲမှုများအတွက်ငြင်းပယ်ရန်လိုပါ။
- (၂) ပင်ရင်းဒေသထောက်ခံချက်(CO) တစ်ခုတွင်ပါဝင်ဖော်ပြထားသောကုန်စည်များတွင် အငြင်းပွားဖွယ်ကုန်စည်တစ်ခုကြောင့် ကျန်ကုန်စည်များအား အကောက်ခွန်သက်သာခွင့်ထိခိုက်မှုမရှိစေရ။

**စစ်ဆေးခြင်း
စည်းမျဉ်း-၁၆**

- (က) ကုန်တင်သွင်းသည့်နိုင်ငံအနေဖြင့်ကုန်တင်ပို့သည့်နိုင်ငံ၏ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့သို့နောက်ကြောင်းပြန်စစ်ဆေးမှု(Retroactive Check) ပြုလုပ်ပေးရန်ထုတ်ပေးခဲ့သည့်စာရွက်စာတမ်းများ တိကျမှန်ကန်မှုကိုသော်လည်းကောင်း၊ စစ်မှန်မှုကိုသော်လည်းကောင်း၊လုံလောက်သည့်အကြောင်းတစ်စုံတစ်ရာရှိပါကတောင်းဆိုနိုင်သည်။ကုန်ထုတ်လုပ်သူ သို့မဟုတ် ကုန်တင်ပို့သူ၏စရိတ်တွက်ချက်မှု(Cost Sheet) ကိုအခြေခံ၍သော်လည်းကောင်း၊အချိန်ကာလ၏ကုန်တင်ပို့သည့်နေ့မှခြောက်လအတွင်းသော်လည်းကောင်းအောက်ပါအခြေအနေများအရပြုလုပ်နိုင်သည်-
 - (၁) နောက်ကြောင်းပြန်စစ်ဆေးရန်တောင်းဆိုမှုကိုသက်ဆိုင်ရာ AIFTA CO နှင့် တင်ပြရမည်ဖြစ်ပြီးနောက်ကြောင်းပြန်စစ်ဆေးမှုပြုရသည့်အကြောင်းရင်းများကိုရှင်းလင်းစွာဖော်ပြရမည်။
 - (၂) နောက်ကြောင်းပြန်စစ်ဆေးရန်တောင်းဆိုမှုကို လက်ခံရရှိသောထုတ်ပေးခြင်းဆိုင်ရာအာဏာပိုင်အဖွဲ့သည် တောင်းဆိုခွင့်ကိုချက်ချင်းတုန့်ပြန်ရမည်ဖြစ်ပြီးတောင်းဆိုမှုကိုလက်ခံရရှိပြီး(၃)လ အတွင်း ပြန်ကြားရမည်။
 - (၃) သံသယဖြစ်ဖွယ်ကိစ္စများက စစ်ဆေးမှုရလဒ်ကိုစောင့်စားနေစဉ် ကာလအတွင်း အကောက် ခွန်သက်သာခွင့်ကိုဆိုင်းငံ့ထားနိုင်သည်။

- (၄) နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့်ပင်ရင်းထုတ်ကုန်ဆုံးဖြတ်ချက်များ၏ရလဒ်ကို ထုတ်ပေးရေးဆိုင်ရာအာဏာပိုင်အဖွဲ့သို့ (၆) လ အတွင်းအကြောင်းကြားရမည်။ နောက်ကြောင်းပြန်စစ်ဆေးခြင်းကိုဆောင်ရွက်နေစဉ်အပိုဒ်ခွဲ (၃) အတိုင်းဆောင်ရွက် ရမည်။
- (ခ) ကုန်တင်သွင်းနိုင်ငံ၏ အကောက်ခွန်အာဏာပိုင်မှ တင်သွင်းသူထံတွင် နောက်ကြောင်းပြန် စစ်ဆေးမှုမပြုလုပ်မီ ပြည်တွင်းဥပဒေ၊နည်းဥပဒေများနှင့်အညီ တင်သွင်းလာသောကုန်စည် နှင့်ပတ်သတ်သော စာရွက် စာတမ်းများကိုတောင်းခံပိုင်ခွင့်ရှိသည်။

စည်းမျဉ်း-၁၇

- (က) ကုန်တင်သွင်းနိုင်ငံအနေဖြင့်နောက်ကြောင်းပြန်စစ်ဆေးမှုနှင့်ပတ်သက်၍အကျိုးသက် ရောက်မှုအားစိတ်ကျေနပ်မှုမရှိပါကကုန်တင်ပို့သည့်နိုင်ငံသို့သွားရောက်စစ်ဆေးခြင်းကို တောင်းဆိုပိုင်ခွင့်ရှိပြီး သွားရောက်စစ်ဆေးခြင်းမပြုမီ-
 - (၁) ကုန်တင်သွင်းနိုင်ငံကသွားရောက်စစ်ဆေးမည့်ရည်ရွယ်ချက်ကိုအသိပေးအကြောင်း ကြားစာထုတ်ပြန်ရမည်-
 - ၁။ ကုန်ထုတ်လုပ်သူ/ကုန်တင်ပို့သူပိုင်ဆိုင်သည့်အဆောက်အဦ
 - ၂။ သွားရောက်စစ်ဆေးမည့်နယ်မြေရှိထုတ်ပေးခြင်းဆိုင်ရာအာဏာပိုင် အဖွဲ့၏ရပ်တည်မှု
 - ၃။ သွားရောက်စစ်ဆေးမည့်နယ်မြေရှိအကောက်ခွန်(သို့)အခြားအာဏာပိုင် တို့၏ ရပ်တည်မှု
 - ၄။ သွားရောက်စစ်ဆေးမည့် ကုန်တင်သွင်းသူ၏ သင့်လျော်သော အကြောင်းပြ ချက်
 - (၂) အပိုဒ်ခွဲ (၁) တွင်ဖော်ပြထားမှုအား ပြည့်စုံစေရန်နှင့် အခြားနိုင်ငံများကြား ပါဝင်ရန် အတွက်-
 - ၁။ အသိပေးအကြောင်းကြားစာထုတ်ပေးသည့်ကြီးကြပ်အကောက်ခွန်၏အမည်
 - ၂။ သွားရောက်စစ်ဆေးမည့်ကုန်ပစ္စည်းထုတ်လုပ်သူ/တင်ပို့သူ ၏အမည်
 - ၃။ သွားရောက်စစ်ဆေးမည့်အဆိုပြုရက်စွဲ
 - ၄။ သွားရောက်စစ်ဆေးရန်အတွက်အဆိုပြုရည်ရွယ်ချက်
 - ၅။ သွားရောက်စစ်ဆေးမည့်တာဝန်ခံအရာရှိများ၏အမည်နှင့်ရာထူးအဆင့်
- (ခ) ကုန်တင်သွင်းနိုင်ငံသည်အဆောက်အဦပိုင်ဆိုင်သည့်ကုန်ထုတ်လုပ်သူ/ ကုန်တင်ပို့သူ ၏ ခွင့်ပြုချက်စာအားလက်ခံရရှိရမည်။
- (၄) ခွင့်ပြုချက်စာအား အသိပေးအကြောင်းကြားစာ ရရှိသည့်နေ့မှစ၍ ရက်ပေါင်း(၃၀) အတွင်း လက်ခံရရှိခြင်းမရှိပါက အသိပေးသည့်နိုင်ငံက အကောက်ခွန်နှင့်ပတ်သက်၍ ငြင်းဆိုရမည်ဖြစ်သည်။
- (၅) ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့သည် လာရောက်စစ်ဆေးမှုကို ရွှေ့ဆိုင်းနိုင်ပြီး အဆိုပါ ရွှေ့ဆိုင်းမှုကိုအကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှစ၍(၁၅)ရက်အတွင်း တင်သွင်း သည့်နိုင်ငံသို့ အကြောင်းကြားရမည်။လာရောက်စစ်ဆေးမှုအတွက် မည်သည့် ရွှေ့ ဆိုင်းမှုကိုမဆို ရက်ပေါင်း(၆၀)အတွင်းဆောင်ရွက်ရမည်ဖြစ်သော်လည်း အချိန်ပိုမိုယူ ရန် အဖွဲ့ဝင်နိုင်ငံများသဘောတူနိုင်သည်။

- (ခ) သွားရောက်စစ်ဆေးသောကုန်တင်သွင်းသည့်နိုင်ငံသည်စစ်ဆေးသည့်ကုန်ပစ္စည်းမှာ ပင်ရင်းဒေသ အရည်အချင်းနှင့်ကိုက်ညီမှုရှိ/မရှိ ဆုံးဖြတ်ချက်ကို ကုန်ပစ္စည်းထုတ်လုပ်သူ/တင်ပို့သူနှင့် သက်ဆိုင်ရာထုတ်ပေးသည့်အာဏာပိုင်အဖွဲ့သို့ စာရေးအကြောင်းကြားရမည်။
- (ဂ) အဆိုပါဆုံးဖြတ်ချက်အပေါ် အကောက်ခွန်သက်သာခွင့်အတွက် နှောင့်နှေးမှုများကို ပြန်လည်ခွင့်ပြုပေးရမည်။
- (ဃ) အကောက်ခွန်သက်သာခွင့်အတွက် ကုန်ပစ္စည်းသည် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီကြောင်းနှင့်ပတ်သက်သည့် ဝေဖန်ချက် သို့မဟုတ် သတင်းအချက်အလက်များပေးရန် ထုတ်လုပ်သူ/တင်ပို့သူအား ဆုံးဖြတ်ချက်ပေးပို့သည့်ရက်မှစ၍ ရက်ပေါင်း(၃၀) ခွင့်ပြုရမည်။ အကယ်၍ ကုန်ပစ္စည်းသည် ပင်ရင်းဒေသမဟုတ်ကြောင်းတွေ့ရှိနေပါက ကုန်တင်သွင်းသည့်နိုင်ငံမှထုတ်ပေးသောနောက်ဆုံး ဆုံးဖြတ်ချက်အား ထုတ်လုပ်သူ/တင်ပို့သူ၏ ဝေဖန်ချက်/သတင်းအချက်အလက် ရရှိသည့် ရက်မှစ၍ ရက်ပေါင်း(၃၀)အတွင်း ထုတ်ပေးသည့် အာဏာပိုင်အဖွဲ့ထံ ဆက်သွယ်အကြောင်းကြားရမည်။
- (င) သွားရောက်စစ်ဆေးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်သည်မှ ရလဒ်ကို ထုတ်ပေးသည့် အာဏာပိုင်အဖွဲ့သို့ အကြောင်းကြားသည်အထိ အများဆုံး (၆) လ အတွင်းဆောင်ရွက်ရမည်။စစ်ဆေးနေစဉ်ကာလအတွင်း စည်းမျဉ်း-၁၆ ၏ အပိုဒ်ခွဲ က (၃) ကိုအသုံးပြုရမည်။

စည်းမျဉ်း-၁၈

- (က) ပင်ရင်းဒေသလျှောက်လွှာနှင့် လျှောက်ထားခြင်းနှင့် သက်ဆိုင်သော အထောက်အထား စာရွက်စာတမ်းအားလုံးကို စတင်ထုတ်ပေးသည့်နေ့မှစ၍ အနည်းဆုံး (၂)နှစ်အထိ ထုတ်ပေးသည့် အာဏာပိုင်အဖွဲ့မှ ထိန်းသိမ်းထားရမည်။
- (ခ) ကုန်တင်သွင်းသည့်နိုင်ငံ၏တောင်းဆိုချက်အပေါ် တရားဝင် AFTA ပင်ရင်းဒေသ ထောက်ခံချက် နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပေးပို့ရမည်။
- (ဂ) သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များအကြား ဆက်သွယ်ဆောင်ရွက်သည့်မည်သည့်သတင်းအချက်အဆုံ လျှို့ဝှက်စွာဆောင်ရွက်ရမည်ဖြစ်ပြီး ပင်ရင်းဒေသထောက်ခံချက် ထုတ်ပေးမှုအတွက်သာ အသုံးပြုရမည်။

**အထူးကိစ္စရပ်များ
စည်းမျဉ်း-၁၉**

ကုန်တင်သွင်းသည့်နိုင်ငံသို့ ကုန်စည်များရောက်ရှိပြီးနောက် သို့မဟုတ် မရောက်ရှိမီ တင်ပို့မည့် ကုန်စည်များအားလုံး သို့မဟုတ် ကုန်စည်တစ်စိတ်တစ်ပိုင်းအားဆိပ်ကမ်းပြောင်းလိုပါက အောက်ဖော်ပြပါ စည်းကမ်းချက်များကိုလိုက်နာရမည်-

- (က) ကုန်တင်သွင်းသည့်နိုင်ငံ၏အကောက်ခွန်အာဏာပိုင်သို့ကုန်ပစ္စည်းများတင်ပြပြီးပါက AFTA ပင်ရင်းဒေသ ထောက်ခံချက်သည် ကုန်ပစ္စည်းတစ်စိတ်ကို ကုန်တင်သွင်းသူကစာဖြင့် လျှောက်ထားပါက၊ မူရင်း AFTA ပင်ရင်းဒေသ ထောက်ခံချက် ကိုတင်သွင်းသူ ထံပြန်ပေးလိမ့်မည်။
- (ခ) ကုန်တင်သွင်းသည့် နိုင်ငံသို့ကုန်စည်များ သယ်ယူပို့ဆောင်သည့် အချိန်အတွင်း ဆိပ်ကမ်းပြောင်းလဲ ခြင်း ဖြစ်ပါက ကုန်စည်အားလုံး (သို့) တစ်စိတ်တစ်ပိုင်း အတွက် ပင်ရင်းဒေသ ထောက်ခံချက် လက်မှတ်အသစ်ထုတ်ပေးရန်အတွက် ကုန်တင်ပို့သူက ထုတ်ပေး ထားသော

မူရင်း AFTA ပင်ရင်းဒေသထောက်ခံချက်လက်မှတ် နှင့်အတူ စာဖြင့်ရေးသားလျှောက်ထားရမည်။

စည်းမျဉ်း (၂၀)

ASEAN – India ROO ဥပဒေသ ၈ (ဂ) ကိုဆောင်ရွက်ရန်အတွက်တစ်နိုင်ငံထက်ပိုသော အာဆီယံ နိုင်ငံမဟုတ်သော နိုင်ငံများသို့ ကုန်စည်များ ဖြတ်သန်းသယ်ဆောင်ရာတွင် ကုန်တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်သို့ အောက်ပါအချက်များကိုဆောင်ရွက်ပေးရမည် -

- (က) ကုန်တင်ပို့သည့်နိုင်ငံမှ Bill of Lading ထုတ်ပေးခြင်း။
- (ခ) ကုန်တင်ပို့သည့်နိုင်ငံမှထုတ်ပေးသည့်ပင်ရင်းဒေသထောက်ခံချက်လက်မှတ်
- (ဂ) ကုန်ရောင်းစာရင်းပြေစာမိတ္တူ
- (ဃ) သက်ဆိုင်ရာကုန်စည်၏ထောက်ခံချက်စာရွက်စာတမ်းများ

စည်းမျဉ်း (၂၁)

(က) အခြားနိုင်ငံတစ်ခုတွင် ကုန်စည်ပြုပွဲပြုလုပ်ရန်အလို့ငှာ တင်ပို့လာသည့်ကုန်စည်များအားပြုပွဲအတွင်းသော်လည်းကောင်း၊ ပြုပွဲပြီးဆုံးပြီးနောက်သော်လည်းကောင်းရောင်းချလိုပါက ASEAN – India ROO အရ အကောက်ခွန်သက်သာခွင့်ကို သက်ဆိုင်ရာကုန်တင်သွင်းသည့်နိုင်ငံ၏ ခွင့်ပြုချက်အရ အောက်ပါအခြေအနေများဖြင့်ခံစားရရှိနိုင်ပါသည်။

- (၁) ကုန်တင်ပို့သူကကုန်စည်ပြုပွဲကျင်းပမည့်နိုင်ငံသို့ ကုန်တင်ပို့သည့်နိုင်ငံမှကုန်စည်များကိုပေးပို့ပြီး၊ ပြသမည်။
- (၂) ကုန်တင်ပို့သူကကုန်တင်သွင်းသည့်နိုင်ငံအတွင်းကုန်စည်များကိုရောင်းချသည် (သို့) ကုန်တင်သွင်းသူထံပစ္စည်းများကိုလွှဲပေးသည်။
- (၃) ကုန်စည်ပြုပွဲအတွင်းကုန်စည်များကို ကုန်တင်သွင်းသည့်နိုင်ငံသို့ပေးပို့ခဲ့သည်။

(ခ) သက်ဆိုင်ရာကုန်တင်သွင်းသည့်နိုင်ငံသို့ ပင်ရင်းဒေသထောက်ခံချက် AFTA (Form AI) ကို ထုတ်ပေးရမည်။ ကုန်စည်ပြုပွဲပြုလုပ်သည့်အမည်၊ လိပ်စာများဖော်ပြ၍ အထောက်အထားများ ပူးတွဲကာ ကုန်စည်များ၏အမျိုးအမည်နှင့် အခြေအနေများဖော်ပြရမည်။

(ဂ) မည်သည့်ကုန်စည်ပြုပွဲမဆို ဈေးရောင်းပွဲများတွင်ပါဝင်သည့် ကုန်စည်များသည် သက်ဆိုင်ရာ နိုင်ငံအကောက်ခွန်ဌာန၏ ထိန်းချုပ်မှုအောက်တွင်ပြုပွဲနေ့ရက်များအတွင်း ရှိနေစေရမည်။

စည်းမျဉ်း (၂၂)

ကုန်တင်သွင်းနိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့သည် AFTA ပင်ရင်းဒေသစည်းမျဉ်းများနှင့်ကိုက်ညီသောတတိယနိုင်ငံတစ်နိုင်ငံတွင်ရှိသည့် ကုန်စည်ကသော်လည်းကောင်း၊ အဆိုပါကုမ္ပဏီအတွက် AFTA ကုန်တင်ပို့သူမှထုတ်ပေးသည့်အရောင်းကုန်ပို့လွှာ Sales Invoice များကိုလက်ခံရသည်။

လိမ်လည်တုပမှုအတွက်အရေးယူဆောင်ရွက်မှု
စည်းမျဉ်း (၂၃)

ပင်ရင်းဒေသထောက်ခံချက်နှင့်ပတ်သက်၍ လိမ်လည်မှုပြုလုပ်သည့်ဟု ယူဆပါကထိုသူအားအရေးယူ ဆောင်ရွက်ရာတွင်သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်ရမည်။အဖွဲ့ဝင်နိုင်ငံတိုင်းသည်ထို သို့လိမ်လည်မှုများအတွက် ဥပဒေဆိုင်ရာအရေးယူမှုများကိုဆုံးဖြတ်ရန်တာဝန်ရှိရမည်။

စည်းမျဉ်း (၂၄)

ပင်ရင်းဒေသဆုံးဖြတ်ခြင်း၊ ကုန်စည်အမျိုးအစားခွဲခြားသတ်မှတ်ခြင်း၊ အခြားကိစ္စရပ်များနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်ပေါ်လာပါက ကုန်တင်သွင်းသည့်နိုင်ငံနှင့် ကုန်တင်ပို့သည့်နိုင်ငံများ၏ သက်ဆိုင်ရာထောက်ခံ ချက်ထုတ်ပေးသည့်အာဏာပိုင်များအချင်းချင်းညှိနှိုင်းတိုင်ပင်၍ ဖြေရှင်းပြီး၊ ကျန်အဖွဲ့ဝင်နိုင်ငံများသို့ အသိပေး အကြောင်းကြားရမည်။ အပြန်အလှန်အားဖြင့်ဖြေရှင်းမှုတစ်စုံတစ်ရာမရရှိပါက သက်ဆိုင်ရာနိုင်ငံကအနုညာတ ဖြေရှင်းမှုလုပ်ထုံးလုပ်နည်းဖြင့် ဥပဒေ၊ စည်းမျဉ်းများကိုအသုံးပြုရမည်။